



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်

အမှတ်စဉ် (၁၇ / ၂၀၁၈)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၉/ ၂၀၁၈)အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၈) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၁)ခုနှင့် အတည်ပြုလုပ်ငန်း (၁၉)ခု စုစုပေါင်းလုပ်ငန်း (၂၀)ခု ခွင့်ပြုခဲ့ပါသည်။ အဆို ပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၁)ခုနှင့် အတည်ပြု လုပ်ငန်း (၅)ခု ခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁၄)ခု ခွင့်ပြုခဲ့သဖြင့် ယခု အစည်းအဝေး ကာလအတွင်း စုစုပေါင်းလုပ်ငန်း (၂၀)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ (၄၉.၀၂၃)သန်းကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း လုပ် သားများအတွက် အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၁၀,၇၁၉)ဦး ကို ဖန်တီးပေးမည် ဖြစ်ပါသည်။ အဆိုပြု/ အတည်ပြု လုပ်ငန်း (၂၀)ခုမှာ စက်မှုကဏ္ဍမှ (၁၅)ခု၊ မွေး/ ရေကဏ္ဍမှ (၁)ခု၊ လယ်ယာကဏ္ဍမှ (၂)ခု၊ ဟိုတယ်ကဏ္ဍမှ (၁)ခုနှင့် အခြားကဏ္ဍမှ (၁)ခုဖြစ်ပါသည်။

၂၀၁၈-၂၀၁၉၊ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၃)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၃၈၈.၈၁၂)သန်းနှင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၄,၆၀၂)ဦး ဖန်တီးပေးပြီး ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၄၆၃.၀၂၀)သန်း ဖြစ်ပါသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈-၂၀၁၉၊ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင် ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄၃.၈၄၀) သန်း ဖြစ်ပါသည်။

၂၀၁၈-၂၀၁၉၊ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၅၀၆.၈၆) သန်း ဖြစ်ပါသည်။

အစည်းအဝေးအမှတ်စဉ် (၁၉/ ၂၀၁၈) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၁)ခု၊ အတည်ပြုလုပ်ငန်း (၅)ခုနှင့် စုစုပေါင်းလုပ်ငန်း (၆)ခု ခွင့်ပြုခဲ့

ပါသည်။ အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၁)ခု ခွင့်ပြုပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၂)ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁)ခုနှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၂)ခု ခွင့်ပြုခဲ့သဖြင့် ယခု အစည်းအဝေး ကာလအတွင်း စုစုပေါင်းလုပ်ငန်း (၆)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၈၁.၇၄၅) သန်း အပါအဝင် ကျပ် (၁၇၀,၈၂၉.၄၆၈) သန်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၉၃)ဦး ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ ခွင့်ပြု/ အတည်ပြု လုပ်ငန်း (၆)ခု မှာ စက်မှုကဏ္ဍ (၅)ခုနှင့် အခြားကဏ္ဍ (၁)ခု တို့ဖြစ်ပါသည်။

၂၀၁၈-၂၀၁၉၊ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက် နေ့အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၉)ခု၊ အမေရိကန်ဒေါ်လာ (၈၉.၁၁၀) သန်း အပါအဝင်ကျပ် (၂၄၁,၇၁၈.၁၃၈) သန်း ဖြစ်ပါသည်။